



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမှတ်၊ ၃၆၃/၄၂၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

E-mail: dgdma@myanmar.com.mm , dma.myan@gmail.com

Tel : 95 1 397640

PO.Box: 194

Fax: 95 1 397641

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ရက်

ညွှန်ကြားချက် (၄/ ၂၀၁၆)

အကြောင်းအရာ။ ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် သက်တမ်းကုန်ဆုံးသည့် ခရီးသည် တင်ရေယာဉ်များ (Unberthed Passenger Ship များမပါ) အား လုပ်ငန်း ဆောင်ရွက်ခွင့် ရပ်ဆိုင်းထားရန်ကိစ္စ

၁။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ရေယာဉ်များအနက် ခရီးသည်တင်ရေယာဉ်များ (Unberthed Passenger Ship များမပါ) သည်ဌာန၏ တိုင်းတာ စစ်ဆေးမှု (Survey) ခံယူ၍ ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်များဖြစ်သည့် ပြည်တွင်း ရေကြောင်းသွား ခရီးသည်တင် ရေယာဉ်များအတွက် စစ်ဆေးပြီးကြောင်း သက်သေခံလက်မှတ်နှင့် ကမ်းရိုးတန်းသွား ခရီးသည်တင် ရေယာဉ်များအတွက် Load Line Certificate နှင့် Safety Equipment Certificate များထုတ်ယူခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင်အဆိုပါလက်မှတ် များရရှိပြီးနောက် ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်တိုင်းတာ စစ်ဆေးမှု (Survey) ခံယူခြင်း နောက်ကျသဖြင့် လက်မှတ်များ၏ သက်တမ်းကုန်ဆုံး ခြင်း၊ တိုင်းတာ စစ်ဆေးရေးမှူး (Surveyor) ၏မှတ်ချက်အရ လိုအပ်ချက်များကိုပြုပြင် ဆောင်ရွက်ပြီး စစ်ဆေးမှု ပြန်လည်ခံယူရသဖြင့် လက်မှတ်များ၏သက်တမ်း ကုန်ဆုံးခြင်းတို့ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါ သည်။

၂။ ထို့အတူ ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်များ ရရှိခြင်းမရှိသေးသဖြင့် လုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်းကို ဆောင်ရွက်နိုင်မှုမရှိခြင်း၊ လုပ်ငန်းလိုင်စင် သက်တမ်းရှိသော်လည်း ရေယာဉ်အန္တရာယ်ကင်းရှင်းမှုအခြေအနေအရ ခုတ်မောင်းခွင့်မရှိသဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ခွင့် မရှိခြင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ဌာနအနေဖြင့်လည်း လုပ်ငန်းလိုင်စင်ကို ရေယာဉ် အန္တရာယ် ကင်းရှင်းကြောင်းလက်မှတ်၏ ခွင့်ပြုသက်တမ်းအတွက်သာ လုပ်ငန်းဆောင်ရွက်ခွင့်ရှိ ကြောင်းဖော်ပြ၍ ထုတ်ပေးလျက်ရှိပါသည်။ အဆိုပါလက်မှတ်နှင့် လိုင်စင်များ သက်တမ်းကုန်ဆုံး နေပါက ရေယာဉ်ခုတ်မောင်းခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်ကို ဌာနကခွင့်ပြုပေးနိုင်မည် မဟုတ် သဖြင့် ရေယာဉ်ပိုင်ရှင်များသည် ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်အတွက် တိုင်းတာ စစ်ဆေးမှု ခံယူခြင်း (Survey) နှင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုး ဆောင်ရွက်ခြင်းများကို သက်တမ်း မကုန်ဆုံးမီ ဆောင်ရွက်ထားရန်လိုအပ်ပါသည်။

၃။ သို့ဖြစ်ရာ ခရီးသည်တင်ရေယာဉ်များ (Unberthed Passenger Ship များမပါ) အား တိုင်းတာစစ်ဆေးခြင်း (Survey) ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ရေကြောင်းဌာနနှင့် ရေကြောင်းအင်ဂျင်နီယာဌာနတို့သည် အောက်ပါအတိုင်း ဆောင်ရွက်သွားရန် အကြောင်းကြားပါသည်-

- (က) ခရီးသည်တင်ရေယာဉ်များ၏ ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်သက်တမ်း မကုန်ဆုံးမီ (၂) လကြိုတင်၍ တိုင်းတာစစ်ဆေးမှု (Survey) ခံယူရန် ရေယာဉ်ပိုင်ရှင်ထံ အကြောင်းကြားခြင်း ဆောင်ရွက်သွားရန်
- (ခ) ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်သက်တမ်း ကုန်ဆုံးသွားသည့် ရေယာဉ်များကို ခုတ်မောင်းသွားလာခွင့် ယာယီရပ်ဆိုင်းထားကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများရှိရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများသို့ အကြောင်းကြားခြင်း ဆောင်ရွက်သွားရန်

၄။ ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများသည်-

- (က) ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်သက်တမ်း ကုန်ဆုံးသွားသည့် ခရီးသည်တင်ရေယာဉ်များကို ခုတ်မောင်းသွားလာခွင့်နှင့်လုပ်ငန်းဆောင်ရွက်ခွင့် ယာယီရပ်ဆိုင်းထားရန်နှင့် ထိုသို့ရပ်ဆိုင်းထားကြောင်းကို သက်ဆိုင်ရာ ရေယာဉ်ပိုင်ရှင်၊ သက်ဆိုင်ရာ ရေယာဉ်လိုင်း/ အသင်းအဖွဲ့နှင့် ရေယာဉ်စစ်ဆေးရေး အဖွဲ့များထံသို့ လိပ်မူ၍ အကြောင်းကြားခြင်း ဆောင်ရွက်သွားရန်
- (ခ) ထိုသို့အကြောင်းကြားရာတွင် ဒေသရှိ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အားလည်းကောင်း၊ ဒေသရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရေကြောင်းရဲတပ်ဖွဲ့/ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အားလည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ရုံးများဌာနခွဲ (အထက်မြန်မာပြည်) နှင့် (အောက်မြန်မာပြည်) တို့အားလည်းကောင်း မိတ္တူပေးပို့ အကြောင်းကြားခြင်း ဆောင်ရွက်သွားရန်
- (ဂ) ခုတ်မောင်းသွားလာခွင့် ယာယီ ရပ်ဆိုင်းထားသော ရေယာဉ်သည် ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်း တိုးခြင်းတို့ကို ဆောင်ရွက်ပြီးစီးပါက အထက်အပိုဒ် (က) နှင့် (ခ) ပါ အဖွဲ့အစည်းများသို့ ခုတ်မောင်းသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ပြန်လည်ခွင့်ပြုပြီးဖြစ်ကြောင်း အကြောင်းကြားခြင်း ဆောင်ရွက်သွားရန်
- (ဃ) မိမိ ပြည်နယ်/ တိုင်းဒေသကြီးအတွင်းရှိ စက်မြင် (၂၀) အထက် ခရီးသည်တင်ရေယာဉ်များ၏ စက်တပ်ရေယာဉ်ငယ် ခုတ်မောင်းသွားလာခွင့်လက်မှတ်သက်တမ်း မကုန်ဆုံးမီ (၂) လကြိုတင်၍ ရေယာဉ်စစ်ဆေးမှုခံယူရန် ရေယာဉ်ပိုင်ရှင်ထံသို့ လိပ်မူ၍ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရေယာဉ်စစ်ဆေးရေး အဖွဲ့များသို့ မိတ္တူပေးပို့ အကြောင်းကြားခြင်း၊ လက်မှတ်သက်တမ်းကုန်ဆုံးသွားချိန်တွင် ခုတ်မောင်းသွားလာခွင့် ယာယီရပ်ဆိုင်းထား ကြောင်းအကြောင်းကြားခြင်း တို့ကို ဆောင်ရွက်သွားရန်

(င) အဆိုပါရေယာဉ်၏ စက်တပ်ရေယာဉ်ငယ် ခုတ်မောင်း သွားလာခွင့်လက်မှတ် အသစ် ထုတ်ယူခြင်းနှင့် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း ဆောင်ရွက်ပြီးပါက ခုတ်မောင်း သွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ပြန်လည်ခွင့်ပြုပြီးဖြစ်ကြောင်း အပိုင်ခွဲ (ဃ) ပါအတိုင်း အကြောင်းကြားခြင်း ဆောင်ရွက်သွားရန်

၅။ ပြည်နယ်နှင့် တိုင်းဒေသကြီးရုံးများဌာနခွဲ (အထက်မြန်မာပြည်) နှင့် (အောက်မြန်မာပြည်) တို့ သည် မိမိကွပ်ကဲမှုအောက်ရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများ၏ အဆိုပါကိစ္စ အပေါ်ဆောင်ရွက်မှုများကို ကြီးကြပ်သွားရန်ဖြစ်ပြီး ခုတ်မောင်းသွားလာခွင့်ယာယီရပ်ဆိုင်းထားသည့် ခရီးသည်တင်ရေယာဉ်များ ခုတ်မောင်းသွားလာမှုနှင့် လုပ်ငန်းဆောင်ရွက်မှု မရှိစေရေး အတွက် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများ က ဒေသရှိမြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့သို့ တင်ပြစေပြီး အဆိုပါအဖွဲ့၏ အစီအစဉ်ဖြင့် ကြီးကြပ်ဆောင်ရွက်သွားစေရေး ကွင်းဆင်း စစ်ဆေးမှုများအပါအဝင် အလေးထား ဆောင်ရွက်သွားရန် အကြောင်းကြားပါသည်။

မောင်မောင်ဦး
ညွှန်ကြားရေးမှူးချုပ်

ဖြန့်ဝေခြင်း

- ရေကြောင်းဌာနခွဲ
- ရေကြောင်းအင်ဂျင်နီယာဌာနခွဲ
- ရေကြောင်းလုပ်ငန်းဌာနခွဲ

- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)
- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး၊ မန္တလေးမြို့
- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရန်ကုန်မြို့
- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံး၊ မော်လမြိုင်မြို့
- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံး၊ ပြည်မြို့
- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့
- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး၊ မကွေးမြို့

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အထက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ရုံး၊ ဗန်းမော်မြို့

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အထက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံး၊ မြိတ်မြို့

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အောက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အောက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံး၊ စစ်တွေမြို့

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အထက်မြန်မာပြည်)

မိမိကွပ်ကဲမှု အောက် ရှိ
ရေကြောင်း ပို့ဆောင်
ရေးညွှန်ကြားမှုဦးစီး
ဌာန ရုံးများသို့ ထပ်ဆင့်
ညွှန်ကြားသွားရန်

မိတ္တူကို

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး